

בבב ဘာဘုလုန် H0895	ימימי -ထိုပညာရှင်များ H2445	לכל အလုံးစုံ- H3606	ימימי ရှေ့မှောက်-၌ H6925	הנהנה ခေါ်သွင်းလာရန် H5954	עם အမိန့် H2942	יש ချမှတ်၏ H7761	ימימי -နှင့်ငါ-မှ H4481	6
			ימימי ငါ့အားအသိပေးမည် H3046	ימימי -ထိုအိပ်မက် H2493	יש အနက်ဖွင့်ချက် H6591		ימימי -ထိုသည်- H1768	

ထိုကခြင်း၊ အိပ်မက်အနက်ကို ငါ့အားဘက်ပတ်ဝန်းကျင်၊ ဗာမုလုန်ပညာရှိအပေါင်းတို့ကို အထိတတ်သို့ သွင်းစေဟေ့ ငါအမိန့်တော်ရှိသည်အတိုင်း၊

	ימימי ခါလဒဲလူမျိုး H3779	ימימי ခါလဒဲလူမျိုး H3779	ימימי နတ်ဝင်သူများ H0826	ימימי မှန်ဆရာများ H2749	ימימי ဝင်၏ H5954	ימימי ဝင်၏ H5954	ימימי ထိုအခါ H0116	7
ימימי အသိပေး H3046	ימימי မ- H3809	ימימי -နှင့်သူ၏အနက်ဖွင့်ချက် H6591	ימימי သူတို့-ရှေ့၌ H6925	ימימי ငါ H0560	ימימי ပခြား၏ H2493	ימימי -နှင့်အိပ်မက် H1505	ימימי -နှင့်နက္ခတ်ဖတ်သူများ H1768	
							ימימי ငါ-သို့	

မာဂုပညာရှိ၊ ဗဒေင်တတ်၊ ခါလဒဲဆရာ၊ အနာ ဂတုတိဆရာတို့သည် ဝင်ကပြု၍၊ ငါမပြုမက်သော အိပ်မက် ကို သူတို့အား ပပြုပြန်သော်လည်း၊ သူတို့သည် အနက်ကို မဘာမပနိုင်ကြ။

ימימי ဘလေတရာဇာ H1096	ימימי သူ၏နာမည် H8036	ימימי -ထိုသည်- H1768	ימימי ဒါနီယယ် H1841	ימימי ရှေ့မှောက်-၌ H6925	ימימי -အပေါ် H5954	ימימי အခြား-၏ H0318	ימימי -နှင့်-တိုင်အောင် H5705	8
ימימי -နှင့်အိပ်မက် H2493	ימימי သူ-၌ H6922	ימימי သန့်ရှင်း H0426	ימימי ဘုရားသခင်များ H7308	ימימי ဝိညာဉ်-၏ H1768	ימימי -နှင့်-ထိုသည် H0426	ימימי ငါ၏ဘုရား H8036	ימימי -ကဲ့သို့-၏နာမ H8036	
						ימימי ငါပခြား၏ H0560	ימימי သူ-ရှေ့၌ H6925	

နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြစ် ဗလေတရာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယလေ သည် ငါ့ထံသို့ဝင်လာလျှင်၊

ימימי ဝိညာဉ် H7308	ימימי -ထိုသည် H1768	ימימי သိ၏ H3046	ימימי ငါ H3809	ימימי -ထိုသည် H1768	ימימי မှန်ဆရာများ-၏ H2749	ימימי အကဲအမှူး H7229	ימימי ဘလေတရာဇာ H1096	9
ימימי ရူပငြိများ-၏ H2376	ימימי ကိုယ်-သို့ H0598	ימימי ခက်ခဲ H0598	ימימי မ- H3809	ימימי လျှိုဝက် H7328	ימימי -နှင့်အလုံး- H3606	ימימי ကိုယ်-၌ H6922	ימימי ဘုရားသခင်များ H0426	
			ימימי ပခြားလော့ H0560	ימימי -နှင့်သူ၏အနက်ဖွင့်ချက် H6591	ימימי ငါမပြု၏ H2370	ימימי -ထိုသည်- H1768	ימימי ငါ၏အိပ်မက် H2493	

အချင်းမာဂုဆရာချုပ် ဗလေတရာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမပြုမက်သော အိပ်မက်၏ အနက်ကိုဘက်ပတ်ပြောော့။

אָלן သစ်ပင် H0363	אַל -နှင့်ကညိလော H0431	הָיָה ရှိ၏ H1934	הָיָה မပြု၏ H2370	מִשְׁכָּב ငါ၏အိပ်ရာ H4903	לֹא -အပေါ်- H5922	יָשָׁא ငါ၏ခေါင်း H7217	וַיָּקָם -နှင့်ရူပငြိများ-၏ H2376
				וַיָּשָׁא ကကြီး H7690	וַיָּקָם -နှင့်သူ၏အမငြ H7314	וַיָּשָׁא -ထိုမငြ H0772	וַיָּקָם -မငြ-၏အထဲ-၌ H1459

10

ငါအိပ်ပျော်စဉ်တွင် မငြမက်သည်ကား၊ ငါကညိရူပ မငြကကြီးအ လယ်၌ အရပ်မငြလှသော သစ်ပင်တပင်ရှိ၏။

וַיָּקָם -နှင့်သူ၏အမငြအသွင် H2379	וַיָּשָׁא ကောင်းကင်-သို့ H8065	וַיָּשָׁא ဆိုက်၏ H4291	וַיָּקָם -နှင့်သူ၏အမငြ H7314	וַיָּקָם -နှင့်ခိုင်မာ H8631	וַיָּקָם -ထိုသစ်ပင် H0363	וַיָּקָם ကြီး၏ H7236
				וַיָּשָׁא -ထိုမငြ H0772	וַיָּကָ အလုံးစုံ- H3606	וַיָּကָ -အစွန်း-သို့ H5491

11

ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဗ်းကောင်းကင်သို့ထိ၍ မငြကကြီးစွန်း တိုင်အောင် ထင်ရှား၏။

וַיָּקָם သူ၏အောက်-၌ H8460	וַיָּကָ သူ-၌ H3606	וַיָּကָ အလုံးစုံ- H4203	וַיָּကָ -နှင့်အစာအသက် H7690	וַיָּကָ များစွာ H0004	וַיָּကָ -နှင့်သူ၏အသီးများ H8209	וַיָּကָ လှပ၏ H6074	וַיָּကָ သူ၏အရွက်များ H6074
וַיָּကָ ကောင်းကင်-၏ H8065	וַיָּကָ ငှက်များ-၏ H6853	וַיָּကָ နရော- H1753	וַיָּကָ နရော- H1753	וַיָּကָ -နှင့်သူ၏အကိုင်းများ-၌ H6056	וַיָּကָ အမဲ၏ H1251	וַיָּကָ တိရစ္ဆာန်-၏ H2423	וַיָּကָ အရိပ်၏ H2927
				וַיָּကָ အသား H1321	וַיָּကָ အလုံးစုံ- H3606	וַיָּကָ ကျွေးမွေး H2110	וַיָּကָ -နှင့်သူ-မှ H4481

12

အရွက်လည်းလှ၏။ သတုတဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပညိစုံ၏။ မငြတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနကကြ၏။

וַיָּကָ -နှင့်သန်ရှင်း H6922	וַיָּကָ ကင်းစားသူ H5894	וַיָּကָ -နှင့်ကညိလော H0431	וַיָּကָ ငါ၏အိပ်ရာ H4903	וַיָּကָ -အပေါ်- H5922	וַיָּကָ ငါ၏ခေါင်း H7217	וַיָּကָ -ရူပငြိများ-၌ H2376	וַיָּကָ ရှိ၏ H1934	וַיָּကָ မပြု၏ H2370
						וַיָּကָ ဆင်း၏ H5182	וַיָּကָ ကောင်းကင် H8065	וַיָּကָ -မှ- H4481

13

အိပ်ပျော်၍ မငြမက်စဉ်၊ တဖန်ငါကညိရူပငြ လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊

וַיָּကָ ကျွေးက H5426	וַיָּကָ သူ၏အကိုင်းများ H6056	וַיָּကָ -နှင့်ဖတ်က H7113	וַיָּကָ -ထိုသစ်ပင် H0363	וַיָּကָ ခုတ်က H1414	וַיָּကָ ပခြာ၏ H0560	וַיָּကָ -နှင့်ဤကဲ့သို့ H3652	וַיָּကָ အားဖငြ H2429	וַיָּကָ ကညိ၏ H7123
וַיָּကָ -နှင့်ငှက်များ H6853	וַיָּကָ သူ၏အောက်-မှ H8479	וַיָּကָ -မှ- H4481	וַיָּကָ တိရစ္ဆာန်-၏ H2423	וַיָּကָ သွားမည် H5111	וַיָּကָ သူ၏အသီးများ H0004	וַיָּကָ -နှင့်ဖတ်က H0921	וַיָּကָ သူ၏အရွက်များ H6074	
						וַיָּကָ သူ၏အကိုင်းများ H6056	וַיָּကָ -မှ- H4481	

14

အက္ခရာ-အနက်- [H6591](#) ဘလေတရာဇာ [H1096](#))ဂၢၤ([H0607](#)]ကၢၤ([H0607](#) ဘၣ်အဒိနဇာ [H5020](#) ဘၣ်- [H4430](#) ဂၢၤ [H4430](#) တၢ်ဂၢၤ [H2370](#) အိမ်မက်- [H2493](#) ဂၢၤ [H1836](#)

အက္ခရာ- [H6591](#) ဂၢၤ [H3202](#) - [H3809](#) ဂၢၤ- [H4437](#) ပညာရှင်များ- [H2445](#) - [H3606](#) - [H1768](#) - [H6903](#) - [H3606](#) ပြောလော့ [H0560](#)

သန့်ရှင်းသော [H6922](#) ဘုရားသခင်များ- [H0426](#) - [H7308](#) - [H1768](#) ဂၢၤ [H3546](#))ဂၢၤ([H0607](#)]ကၢၤ([H0607](#) - [H3046](#)

: [H77](#)
 - [H3046](#)

ထိုသို့ ငါနုဗေဒနဇာမင်းကပြည် မပြေမက် ရပီယုဒတွင် အချင်းဗလေတရာဇာ၊ ငါမပြေသော အိမ်မက်အနက်ကိုတစ်ပြင်ပ။
 ငါ့ရှင်ထံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မတော်မပုဂ္ဂိုလ်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏
 ဝိညာဉ်နှင့်ပြည့်စုံ၍ တစ်ပုဂ္ဂိုလ်သည်ဟု ငါသည် ကိုယ်မပြေသော အိမ်မက်ကို ဒီဗလေအား ပြောပြ၏။

ဂၢၤ [H2298](#) ဂၢၤ [H8160](#) မိမိတို့အား [H8075](#) ဘလေတရာဇာ [H1096](#) သူ၏အမည်- [H8036](#) - [H1768](#) ဒီနီယယ် [H1841](#) ထိုအခါ [H0116](#)

- [H6591](#) အိမ်မက်- [H2493](#) ဘလေတရာဇာ [H1096](#) - [H0560](#) ဘၣ်- [H4430](#) ပြော [H6032](#) ထိတ်လန့်ပြော [H0927](#) - [H7476](#)

အိမ်မက်- [H2493](#))ဂၢၤ([H4756](#)]ကၢၤ([H4756](#) - [H0560](#) ဘလေတရာဇာ [H1096](#) ပြော [H6032](#) ထိတ်လန့်ပြောလင့် [H0927](#) - [H0409](#)

[-သူ၏ရန်သူများအတွက်] [H6146](#) - [H6591](#) (-သူ၏ရန်သူများအတွက်) [H8131](#) [-သူ၏ရန်သူများအတွက်] [H8131](#)
) : [H77](#) (-သူ၏ရန်သူများအတွက်) [H6146](#)

ထိုအခါ ဗလေတရာဇာ အမည်ရှိသော ဒီဗလေ လသည် တနာရီလောက် မိန်းမတစ်ဦး၏ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊
 အချင်းဗလေ တရာဇာ၊ အိမ်မက် အနက် အဓိပ္ပာယ်ကဖြင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗလေတရာဇာကလည်း၊
 အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိမ်မက် အနက် ရောက်ပါစေသော။

- [H8065](#) ရောက်၏ [H4291](#) - [H7314](#) - [H8631](#) - [H7236](#) - [H1768](#) - [H2370](#) - [H1768](#) - [H0363](#)

: [H77](#) - [H3606](#) - [H2379](#)

မပြေမက်တစ်စဉ်တွင် ကြီးပွား၍ ခိုင်မာ ထသော၊ မိုမ်းကောင်း ကင်သို့ထိ၍ မမြဲကြံ့ပြာပြာလုံး၌ ထင်ရှားထသော၊

ၣ်ဒဲးကဲ သင်-နရော	ကဲကဲ -သို့ဖဏ်ရမည် H1934	ၣ်ဒဲး လိုင်- H1251	ကဲကဲ တိရစ္ဆာန်များ- H2423	-ဝေ -နွှင်-နွှင် H5974	အဖဲး လူ H0606	-မ -မု- H4481	ကဲကဲ နွှင်ထုတ်ကခြ် H2957	ၣ်ဒဲး -နွှင်သင်ကို	
ကဲကဲ -နွှင်ခနွှင် H7655	ကဲကဲ စိုသိမ်ကဲ H6647	ၣ်ဒဲး -သင်ကို	ကဲကဲ ကောင်း- H8065	ကဲကဲ -နွှင်-ခွဲနွှင်- H2920	ကဲကဲ ကျေးဇူးကဲခြ် H2939	ၣ်ဒဲး -သင်ကို	ကဲကဲ -ကဲသို့နွှင်များ H8450	ကဲကဲ -နွှင်မဲ- H5732	
ကဲကဲ -ခွဲနွှင်- H4437	ကဲကဲ အမဲးခြ် H5943	ကဲကဲ အုပ်ချုပ်သေ H7990	ၣ်ဒဲး -ထို- H1768	ကဲကဲ သိရမည် H3046	ၣ်ဒဲး -ထို- H1768	ကဲကဲ -သို့ H5705	ကဲကဲ -သင်အပေါ် H5922	ကဲကဲ ကဲနွှင်ရမည် H2499	ကဲကဲ ကာလများ H5732
				ကဲကဲ :ကဲကဲ ပေးရမည်သူကို H5415	ကဲကဲ အလိုရှိ၏ H6634	ၣ်ဒဲး -ထို- H1768	ကဲကဲ -နွှင်-သို့- H4479	ကဲကဲ လူ H0606	

ကိုယ်တစ်ကို လူထုထဲက နှင်ထုတ်၍၊ မမြဲ တိရစ္ဆာန်တို့နှင့်အတူ နရောချကဲခြ်မည်။ အမဲးခြ် သေဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သေ သူတို့အား ပေးတစ်မူသည်ကို ကိုယ်တစ်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွှင်ကဲသို့ မဲ-ကဲကဲစား၍၊ မိုဗ်းစွတ်ခဲးကို ခံလျက်နရေမည်။

ၣ်ဒဲး -သင်ကို	ကဲကဲ သင်-နွှင် H4437	ကဲကဲ -ထိုသစ်ပင် H0363	ၣ်ဒဲး -ထို H1768	ကဲကဲ သူ၏အမဲးခြ်များ H8330	ကဲကဲ အမဲးခြ်- H6136	ကဲကဲ -သို့ထားလိုက် H7662	ကဲကဲ ပဲခြ်ကဲခြ် H0560	ၣ်ဒဲး -နွှင်-ထို H1768	
			ကဲကဲ :ကဲကဲ ကောင်း- H8065	ကဲကဲ ပဲခြ် အုပ်ချုပ်ကဲခြ် H7990	ၣ်ဒဲး -ထို H1768	ကဲကဲ သိရမည် H3046	ၣ်ဒဲး -ထို H1768	ကဲကဲ -မု- H4481	ကဲကဲ တည်မဲခြ် H7011

သစ်မဲခြ်၊ သစ်ပင်ကိုခဲးထားစခဲးခြ်၊ စီရင် ကဲခြ်အရာမှာ၊ ကဲကဲကဲကဲကဲသည် အုပ်စိုးကဲခြ် ကို ကိုယ်တစ်သိပဲခြ်သေနဲကဲ၊ နိုငံတစ်သည် လက်တစ်မှ မရဲဘဲ တည်လိမ့်မည်။

ကဲကဲ [H2408]	ကဲကဲ [H5921]	ကဲကဲ [H5922]	ကဲကဲ အလိုရှိပါပဲ H8232	ကဲကဲ ငဲ-အကဲပဲခြ်- H4431	ကဲကဲ ဘုရင်- H4430	ကဲကဲ ထိုကဲခြ် H3861
ကဲကဲ အကယ် H6033	ကဲကဲ ဆင်းရဲများ H2604	ကဲကဲ -ခွဲသနား- H2604	ကဲကဲ -နွှင်သင်-အမှားများ H5758	ကဲကဲ လွတ်ဖဲခြ်လဲ H6562	ကဲကဲ -ခွဲဖဲခြ်မတ်မှ- H6665	ကဲကဲ (-နွှင်သင်-အပဲခြ်များ) H2408
			ကဲကဲ :ကဲကဲ -သင်-ငိုမ်းချမ်းသာယာအတွက် H7963	ကဲကဲ အရှည်- H0754	ကဲကဲ အကဲ H1934	

သို့ဖဲခြ်၊ အရှင်မင်းကဲခြ် အကျွန်ုပ်စကားကို နာယူတစ်မူပါ။ တရားသေ အမှုကိုပဲခြ်ခြ်၊ ဆင်းရဲ သေသူတို့ကို သနားခဲးခြ်အားဖဲခြ် ခုစိုက်အပဲခြ်တို့ကို ပယ်ဖဲခြ်တစ်မူပါ။ ထိုသို့ပဲခြ်ခြ်၊ ချမ်းသာရကဲကဲ ရတစ်မူလိမ့်မည်ဟု ဒိယလေလျာကဲထား၏။

ကဲကဲ ၣ်ဒဲး H4430	ကဲကဲ :ကဲကဲ ဘုရင်- H4430	ကဲကဲ ကဲကဲ H5020	ကဲကဲ -လဲ H5922	ကဲကဲ အပဲခြ်- H4291	ကဲကဲ ရဲကဲ၏ H3606	ကဲကဲ အလုံး H3606
--	--	---------------------------------------	--------------------------------------	--	--	--

ထိုအမှုအရာအလုံးစုံတို့သည် နမေ့ခဲးနဲကဲ မင်းကဲခြ်အပဲခြ်သို့ ရဲကဲသည်အကဲခြ်ကဲး၊

၂၁၂	၂၁၃	၂၁၄	၂၁၅	၂၁၆	၂၁၇	၂၁၈	၂၁၉	၂၂၀
-နှင့်အသွင်-	ဘုန်း-	ငါ-နိဗ္ဗာန်	-နှင့်သို့အလှ-	-ငါအပေါ်	ပန္နိလာ၏	ငါ-အသိပ်ပညာ-	အချိန်-	-ဥပဇာတိ-
H2122	H1923	H4437	H3367	H5922	H8421	H4486	H2166	
၂၂၁	၂၂၂	၂၂၃	၂၂၄	၂၂၅	၂၂၆	၂၂၇	၂၂၈	၂၂၉
ငါ-နိဗ္ဗာန်	-နှင့်-အပေါ်-	ရာကခြာ	-နှင့်ငါ-အမတ်များ-	ငါ-အတိုင်ပင်များ-	၂၂၆	၂၂၇	၂၂၈	၂၂၉
H4437	H5922	H1156	H7261	H1907		H5922	H8421	
					၂၃၀	၂၃၁	၂၃၂	၂၃၃
					-ငါ	ထပ်၏	ပိုများ-	-နှင့်ကိမ်းမြင့်-
						H3255	H3493	H7238
								တည်မခြာ
								H8627

ထိုအခါ ငါ့စိတ်ပကတိဖဏ္ဍိပန္နိ၊ ငါ့နိဗ္ဗာန်၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပညိဉ်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကပြု၍၊ ငါ၏အာဏာတည်မပြုသည်၏။ ငါ့ဘုန်းအနုဘော်လည်း ယခင်ထက် တိုးပွား၏။

၂၃၄	၂၃၅	၂၃၆	၂၃၇	၂၃၈	၂၃၉	၂၄၀	၂၄၁	၂၄၂
-ထို	ကောင်း-	-သို့ဘုရင်-	-နှင့်ချီးမြှင့်၏	-နှင့်ချီးမြှင့်၏	ချီးမွမ်း၏	နဘေဒနဇော	ငါ	ယခု
H1768	H8065	H4430	H1922	H7313	H7624	H5020		H3705
၂၄၃	၂၄၄	၂၄၅	၂၄၆	၂၄၇	၂၄၈	၂၄၉	၂၅၀	၂၅၁
-ဥပဇာတိ-	လျှောက်သော	-နှင့်-ထိုသူများ-	တရား	-နှင့်သူ၏လမ်းများ-	အမှန်	သူ၏အလုပ်များ-	-	အလုံး-
H1467	H1981	H1768	H1780	H0735	H7187	H4567		H3606
							၂၅၂	၂၅၃
							-သို့နိမ့်ချစေ	နိုင်၏
							H8214	H3202

ယခုတွင် ငါ့နမေဒနဇောသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပညိဉ်စုံ၍တရားနှင့် ညီလျက်ကခြာ၏။ မာနထောင် လွှားသော သူတို့ကို နိမ့်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။